



ຊັບແຕ່ງຍູ້ນ-ກໍລິການລົງທາບິນການ
ກົດວຸລູ ແລ້ວຂໍ້ມູນສູມເສດຖະກິບ ດ່ວຍກົງໃຈ
ຂໍ້ມູນສູມເສດຖະກິບ ພະທານ ວິໄລ

February 2013

၃။ တ၏တိစားမေးစားသန (Relief Policy)

၃၁။ ဂ၏ကိုအုတ၏တိစားမေးစားတ၏မေးရဲ့ကျွော် (Emergency Relief Program)။

ဒီပိုလာနှုန်းဆာုတ၏မေးဟေးဂါး အယိမ့်ဂုံး၊ တ၏ကုံးတ၏ယောက်မောင်ရှိတပါအယိမ့်ဂုံး မျှကျိုးခဲ့ဘက္ဗို့ဒီး တ၏ဂုံးထို့ ပသီတို့တ၏တို့ကျွော်ဖော်ဒီး အတ၏မောင်ရှိတပါအယိမ့်ဂုံး၊ လာတ၏ဂုံးတ၏ကျိုး အကူတမံး လုံးလုံး အယိမ့်ဂုံး၊ ထံ့ဖို့ကိုဖို့ ကမျှ၏တဖော် လာအတွက်ဘုံးတ၏ဖို့ တ၏ယုံးမျှ ဟားဖိုးမျှအို့တို့ဝဲနှု့ လာအတွက်ဘုံးနှု့ဘုံး ဂုံးကိုအုတ၏တိစားမေးစားအား အဂို့ တ၏ကသုံးကျွော်ပို့တ၏မောင်ရဲ့ကျွော်နှု့လို့။

၃၂။ နိုကစ်သုံးအုံပဲ တ၏ဆာတို့တ၏ဆာကကဒါကွာ့၊ တ၏ဆီလို့ကွာ့လို့ကျွော် ဒီး တ၏ဒုံးပါယုံးဘုံးသုံး (Voluntary Repatriation, Resettlement and Reintegration Program)။

- (က) ထံ့ဖို့ပိုလာယုံးမျှဟားဖိုးအို့တမ့်လျှော်လာ ကိုခံဘုံးတွေ့ဘုံးမျှဂုံး၊ ထံ့လို့ကိုပူ့ပူ့မျှဂုံး မျှကုံးတ၏ကျွော် အို့ထို့လာ ကဘာ့ကွာ့ကခါကွာ့ဆူအို့ဆီးလို့ကျွော်နှု့ ကဘာ့အို့ဒီး တ၏ဘုံးတ၏ဘာလာ အပွဲ့ဒီးသူးသွေ့လျောကပို့၊ ကဒီးသန့်တို့အသုံးလာနို့ကစ်အုံပဲတ၏ဆာတို့၊ တအို့ဒီးတ၏နှုံးဖော် တ၏ဒုံးပါယုံးတ၏ဆာလာ ကဒီးနှု့ဘုံးတ၏ထဲသီးတွေ့သီး တ၏ခွဲ့တ၏ယုံး လာတ၏ကသုံးဘုံးတို့ကျွော်အို့နှု့လို့။
- (ခ) တ၏ကိုတ၏ခဲ့လာကဘာ့ကွာ့ဆုံးမဲ့တဖော် တသုံးအုံ ကမ့်ဝဲအဆုံးအစွဲ့ကတာ၏ ဒီးကမ့်ဝဲ တ၏ပူ့ဖွဲ့အဂို့ တ၏ကသုံးကျွော်ပို့အို့ဒီး မေးထွဲတ၏မောင်ရဲ့ကျွော်လို့တံ့ခဲ့နှု့လို့။

၄။ တ၏ဂုံးထို့ပသီတို့သန (Development Policy)

၄၁။ ပုံးတာဝာတ၏သူ့ဘုံးတို့ကျွော် (Community Rehabilitation Program)။

လာတ၏သူ့ဘုံးတို့ကျွော်ဒီး ဒီးပုံးတာဝာတ၏အို့မူးလျော်အဂို့ တ၏မောင်ရဲ့ကျွော်အမျှ ပုံးတာဝာအို့တယ် တ၏သူ့ဘုံးတို့ ဘုံးကိုတို့တဖော်၊ တ၏ဆဲ့ကျိုးဒီးတ၏ဝံမို့တို့ဘုံး၊ တ၏လုံးအို့သုံးသမူတ၏လို့ဘုံးတဖော်၊ ဒုံးသီးတို့တယ် တဖော် တ၏ကသုံးကျွော်အို့နှု့လို့။

- ၄၂။ တ၏ဂုံးထို့ပသီတို့ကျွော်။ တ၏ဂုံးထို့ပသီတို့တ၏တို့ကျွော်တဖော် ကဘာ့ဆီလို့အသုံးလာ ကျွော်သုံး သာမံး ဒီးအမျှ-၁။ တ၏ဂုံးထို့ပသီတို့တ၏မောင်ရဲ့ကျွော် ကမ့်ဝဲ လို့ကိုပူ့အုံအို့တဖော်အတ၏၊
၂။ လို့ကိုပူ့အုံအို့တဖော်ဒီး ကဘာ့မျှပူ့တုံးလို့မောင်ရှိသုံးတ၏လာတ၏ဂုံးထို့ပသီတို့တ၏မောင်၊
၃။ တ၏ဂုံးထို့ပသီတို့တ၏မောင်လာတ၏ဂုံးထို့အုံအို့တဖော်အဂို့၊ လာတ၏အို့ဒီး တ၏မောင် ဟေးဂါး
တ၏နှုံးဘုံးတ၏ဆဲ့တို့နှု့လို့။
၄။ ကည်းတာဝာပူ့တ၏အို့မူးလျော်တို့တို့ကတို့အဂို့ တ၏ကဘာ့နှု့အို့တို့တ၏နှုံးတ၏ယုံး သွေ့တဖော် လာပို့မျှသွေ့
တဖော်အဂို့ လို့ဆီ့အုံတ၏၊ ဒီးသီးကအို့တို့တ၏အက်းအစီး တ၏သုံးနှုံး လာကန်လို့ဟိုဖို့ မာသကိုးတ၏လာ
တ၏ဂုံးထို့ပသီတို့ တ၏မောင်အို့ဒီးဖို့ဟုံးဘုံးတ၏ထံ့မျှဂုံး ဒီးဆာတို့တ၏မောင်နှု့နှု့လို့။

၅။ တ၏မောင်ကိုးတ၏သန (Partnership Policy)

ဒီးသီး တ၏ဖို့တို့တ၏ယုံး၊ တ၏တတိတလို့ဒီး တ၏တတု့သုံးတလို့ သွေ့တဖော် ကလိုမ်းအဂို့ ပဲ (ဆူးချွဲမှာ စား) တ၏ကရာကရို့အံး အေးဟိုထို့ ကျွော်ကမောင်သကိုးတ၏ဒီးကရှိကရာ လာအို့ဟဲလာ ထံ့လို့ကိုပူ့မျှဂုံး၊ ထံ့ဂုံး ကိုကျို့မျှဂုံးလာ ကဟဲမာသကိုးတ၏ တဖော် ဒီးပကတု့လို့ ဆူပတ်ပည့် ဖြတ်ဘုံးအဂို့ နှု့လို့။ ကရှိကရာ ကိုးဖွဲ့လာ သုံးအို့ဟဲ့ဒီး မာသကိုးတ၏လာ အဘာ့ယုံး ဂုံးကို့အုတ၏တို့စားမေးစား သနာ်မျှဂုံး၊ တ၏ဂုံးထို့ ပသီတို့တ၏မောင်နှုံးတ၏ယုံး၊ ပူ့ဂုံးဝို့ဒီးဆူးချွဲ တ၏ဖွဲ့တ၏မောင်မျှနှု့နှု့ ကဘာ့ ဒီးသန့်တို့အေးလို့ အို့ကွဲ့ပို့လို့ သုံးလာလုံးသွေ့ တဖော်အေးအေးအို့နှု့လို့။



PO Box 189, Mae Sot, Tak 63110, Thailand •

Phone/Fax: (055) 536 147; • Mobile phone: 081 379 0280 / 0817854984 / 0801359232 •

Email: kdhwnetwork@gmail.com / ehkalushweo@gmail.com / diamondsaw@hotmail.com •

**Karen National Union
Department of Health and Welfare
Health and Welfare Policy
February 2013**

Preamble

The Department of Health and Welfare is a department under the administration of the Karen National Union (KNU). The department has two core responsibilities, namely, health care and welfare services. The department is responsible for the physical and mental well-being and the welfare of the people residing in Kawthoolei. The Kawthoolei health and welfare policy is prepared according to the current political environment and situation. The purpose is to plan and implement programs during the transitional period until the time of converging to existing health and welfare policy/policies.

Main Aim

Our main objective is to provide primary health care that is community based and is available to all, and, at the same time, to implement secondary health care programs and welfare programs especially for the mother and child, the elderly, and the disabled.

Included Policies

The policy incorporates five sub-policies, namely,

1. Health Policy
2. Welfare Policy
3. Relief Policy
4. Development Policy, and
5. Partnership Policy

1. Health Policy

1:1 – Health Care Right

Health care is a right to which everyone is entitled. There must be no discrimination against race, age, gender, skin color, religion, belief, or political stand.

1:2 - Empowerment

The community and public will be empowered by means of health education and personal health awareness so that the health care right will reach them and they will receive qualified health care.

1:3 – Health Promotion

Implementation of a primary health care program will be given top priority. The health care programs will be upgraded according to needs, demand and available resources.

1:4 Medical Education

Medical education will be planned and implemented at various levels so that the people will benefit from high standard health care services.

1:5 – Disease Control and Prevention

An immunization program to prevent children under five years old from getting childhood diseases (measles, mumps, German measles, chicken-pox, whooping cough and diphtheria), tetanus, polio, and tuberculosis will be implemented. Immunization against hepatitis B will also be considered for inclusion. Control and prevention of malaria, tuberculosis, HIV, hepatitis and other infectious diseases will be implemented.

1:6 – School Health

A school health program, including, but not limited to, supplementary nutrition, personal hygiene, environmental sanitation, and immunizations, for children and youth of school age, will be implemented in schools in coordination with Kawthoolei Department of Education and Culture.

1:7 – Family Health

Both the wife and husband will be involved in family planning. Counseling and supplies for family planning will be provided according to the constitution of the state government. Only health providers licensed in family health care are authorized to prescribe family planning.

1:8 – Health for the Elderly and Disabled

A supplementary health care program for the elderly and disabled, and facilities such as nursing homes and long term care institutions, will be provided as necessary.

1:9 – Mental Health

A mental health care program will be provided so that people with mental disorders will have the same health care benefit as have people with physical health problems.

1:10 – Drug Administration

The department will issue directives requiring that medicines be of full potency and safe to use, and that medical equipment be up to standard. It will also issue from time to time the list of controlled drugs that only health care providers licensed to do so are authorized to prescribe.

1:11 - Traditional Medicine

A traditional medicine program and education will be supported, encouraged, and controlled.

1:12 – Medical Ethics

Medical ethics in accordance with international codes of medical ethics will be promulgated for health care providers and health care institutions.

1:13 – Private Health Institutions

A directive will be prepared for religious institutions, independent organizations, and foreign aid and development agencies that wish to build private hospitals or care facilities or to implement health programs, in accordance with the health and welfare policy.

1:14 – Funding

Funding will be sought continuously to broaden the scope of health care programs and for upgrading of health care standards.

1:15 – Laws and By-laws

Laws and by-laws for health care will be promulgated from time to time as deemed necessary.

2 – Welfare Policy

2:1 – Welfare Programs for the Elderly, Disabled and Vulnerable

Programs for the welfare of the elderly, disabled and vulnerable will be promulgated according to needs.

2:2 – Pregnant Women, Infants and Children

Special programs for pregnant women, infants and children on nutrition, health awareness, healthy pregnancy and proper raising of children will be promulgated.

2:3 – Internally Displaced Persons

Programs for internally displaced persons will include fund raising, providing shelters and food, proper health care, sanitation, and international awareness of human right violations.

3- Relief Policy

3:1 – Emergency Relief

When a population is suffering and displaced because of natural disasters, war atrocities, or mega economic and developmental atrocities, or for any other causes, there will be programs for them to receive emergency relief.

3:2 – Voluntary Repatriation, Resettlement, Reintegration

- (a) Regardless whether citizens have been displaced to a second country or within the country, when there is plan for returning them to their homes there must be security with integrity. Their return must be voluntary, and there must be no discrimination so that all have equal rights in reestablishing the cities and villages.
- (b) A clear and detailed work plan must be formulated so that resettlement will occur with minimum difficulty and with full assurance of safety.

4 - Development Policy

4:1 – Community Rehabilitation Program

The community rehabilitation program will consist of, but not be limited to, structure of the community, communication and transportation, livelihood needs, water supply and sanitation.

4:2 – Development Work Program

Development plans will be based on four policies, namely,

1. The development program will belong to the community
2. The development program will be accepted and implemented by the residents of the community.
3. The program will be sustainable for future generations and will not damage the cultural heritage, and
4. Rights for women will be established to encourage women to participate in the community development program for uplifting the standard of living of the community both by work and by decision-making.

5 – Partnership Policy

With the objective of eliminating poverty, injustice and inequality, the Department of Health and Welfare opens its door to partnership with organizations inside the country and from other countries with the aim of achieving its goals quickly. Every organization interested in partnership for the provision of emergency relief, support for the development sector or the health sector, or for humanitarian aid must abide by the rules and regulations set out below.

5:1 - Complementary purpose and added value

Any group or organization that is willing to work together for health, development, welfare and emergency relief needs to share its visions, aims and objectives in order for our work to continue to be strong. Besides, all the work must directly benefit the elderly, the vulnerable, and the neglected. Each organization needs to respect other organizations' activities and values, and to value the different abilities and specialities that they bring so that they can coordinate their activities and collaborate in a positive way.

5:2 - Mutual Respect for values and beliefs

To be able to value and respect differences we need to establish a main field group for each organization that is collaborating in order to enable them share their beliefs and values. Each organization needs to have the will and mindset to work together and to prioritize gender equality and respect for skin color, so that it can realize the human rights of the neglected, weak and poor, who have the right to work for the development of their own community.

5:3 - Transparency and accountability

All the organizations involved in the partnership should be those that assume responsibility for issues such as poverty or populations suffering from conflict. Those organizations need to develop relationships with local organizations, business people and the government. At the same time we need to make sure that organizations work in appropriate sectors without overlap that they function in a way that is complementary to other organizations, and that they take responsibility for avoiding conflict among the people and the communities.

5:4 Commitment and flexibility

Whilst short-term coordination is good and appropriate, the activities that we carry out are related to development, emergency response, and caring and health work, and all need to be long-term. Therefore we must establish a long-term coordination strategy. Each organisation that is willing to cooperate or donate money or that has already provided money needs to be flexible, and to set up long-term coordination for its programs to the extent possible.



ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရှုံး
ကော်သူးလေကျွန်းမာရေးနှင့် ကယ်ဆယ်ရေးဌာန
ကျွန်းမာရေးနှင့် လူမှုကယ်ဆယ်ရေး မှတ်ဒါဒေ

February 2013

စကားပိုး။ (Preamble)

ကော်သူးလေကျွန်းမာရေးနှင့်ကယ်ဆယ်ရေးဌာနသည် ကေအဲန်ယူကရင်အမျိုးသားအစည်းအရှုံး၏ လက်အောက်ခံ ဌာနတာဝန်ဖြစ်သည်။ ဤဌာနသည် အခြေခံလုပ်ငန်းစဉ် (၂) ရပ်ဖြစ်သော၊ လူထုကျွန်းမာရေးနှင့် လူထု ကယ်ဆယ်ရေး (လူမှုဖူလုံရေး) တို့ကိုတာဝန်ယူသည်။ ဤဌာနသည် ကော်သူးလေပြည်နယ်အတွင်းနေထိုင်သော ပြည်သူလူထု၏ ကိုယ်စိတ်နှစ်ဖြာ ကျွန်းမာရေးပြည့်စုံမှုနှင့် လူမှုဘဝဖူလုံမှုကို တာဝန်ယူသည်။ ဤကော်သူးလေကျွန်းမာရေးနှင့် ကယ်ဆယ်ရေးမူလမ်းစဉ်အား ယနေ့နိုင်ငံရေးနှင့် ပတ်ဝန်းကျင်အခြေအနေအရ ပြင်ဆင်ခြင်းဖြစ်သည်။ ရည်ရွယ်ချက်မှာ အသင်ကူးပြောင်းရေးကာလမှ ရှိနှင့်ပြီးသောကျွန်းမာရေးနှင့် ကယ်ဆယ်ရေး မူလမ်းစဉ်များအရ ပူးပေါင်းနိုင်ကြသော အချိန်အထိ လုပ်ငန်းများကို အစီအစဉ်ရေးဆွဲပြီး အကောင်အထည်ဖော်ရန်အတွက်ဖြစ်သည်။

အဓိက ရည်မှန်းချက်။ (Main Aim)

လူထုအခြေပြုသော ပဏာမဂျွန်းမာရေးစောင့်ရောက်မှုလုပ်ငန်းသည် လူတိုင်းအတွက်ကျွန်းမာရေး ဖြစ်သည်နှင့် အညီတည်နှင့် တည်နှင့် တွင် လိုအပ်မှုအရ လုပ်နိုင်သော လွယ်ကူသော ကျွန်းမာရေးစောင့်ရောက်မှု ဒုတိယအဆင့်နှင့် ကယ်ဆယ်ရေးအတွက် အထူးသဖြင့် မိခင်နှင့်ခလေးသူငယ်၊ သက်ကြီးရွယ်အိုနှင့် မသန်မစွမ်းသူများအတွက် ကယ်ဆယ်ရေးလုပ်ငန်းများ ဖော်ဆောင်ရန်တို့မှာ ဤဌာန၏ အဓိက ရည်မှန်းချက်ဖြစ်သည်။

မှတ်ချက်များ။ (Included Policies)

မူလမ်းစဉ် ခေါင်းစဉ် (၅) ခ ရှိပါသည်။ ငွေးတို့မှာ-

- ၁။ ကျွန်းမာရေး မူလမ်းစဉ် (Health Policy)
- ၂။ ကယ်ဆယ်ရေး မူလမ်းစဉ် (Welfare Policy)
- ၃။ ကူညီပေးရေး (Relief Policy)
- ၄။ ဖွံ့ဖြိုးရေးမှု လမ်းစဉ် (Development Policy)
- ၅။ ဆက်စပ်ပူးပေါင်းဆောင်ရွက်မှု (Partnership Policy)
မူလမ်းစဉ်တို့ဖြစ်ပါသည်။

၁။ ကျန်းမာရေးမှတ်ဒါဒ် (Health Policy)

၁-၁ ကျန်းမာရေးအခွင့်အရေး။ (Health Care Right)

ကျန်းမာရေးသည် လူသားတိုင်း၏ ရပိုင်ခွင့် အခွင့်အရေးတစ်ဖြစ်သည်။ လူမျိုး၊ အသက်အရွယ်၊ ကျား/မ၊ အသားအရောင်၊ ဘာသာ၊ ယုံကြည်မှု၊ နိုင်ငံရေးခံယဉ်ချက် တို့အပေါ် ခွဲခြားမှုမရှိစေရ။

၁-၂ အခွင့်အာဏာ ပေးခြင်း။ (Empowerment)

ဤကျန်းမာရေးအခွင့်အရေးသည် လူထုတွင်းရောက်ရှိစေရန် ကျန်းမာရေးအကျိုးကို ကျေနပ်နှစ်သိမ့်စွာ ခံစား ရရှိစေရန် မိမိတူးစီ၏ ကျန်းမာရေးအတွက် တာဝန်ယူဆောင်ရွက်ပိုင်ခွင့်အာဏာရှိစေရန် ပညာပေးရမည်။

၁-၃ ကျန်းမာရေး ဝန်ဆောင်မှု တိုးတက်ဖွံ့ဖြိုးရေး။

ပကားမကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းသည် အဓိက ဦးစားပေးလုပ်ငန်းဖြစ်ရမည်။ လိုအပ်မှု၊ တောင်းဆိုမှုနှင့် အခြေအနေပေးအပ်မှုအပေါ် တဆင့်ပြီးတဆင့် ဆက်လက်တက်လှစ်း အကောင်အထည်ဖော်ဆောင်သွားရမည်။

၁-၄ ကျန်းမာရေးအတတ်ပညာ။ (Medical Education)

လူထုများ အဆင့်မိသော ကျန်းမာရေးစောင့်ရှောက်မှုကို ပြည့်စုံစွာ ခံစားရရှိနိုင်ရန်အတွက် ကျန်းမာရေး အတတ်ပညာ သင်တန်းများကို အဆင့်ဆင့် စီစဉ်ဖော်ဆောင်ရမည်။

၁-၅ ရောဂါကာကွယ်ထိမ်းချုပ်ရေး။ (Disease Control and Prevention)

ကလေးသူငယ်များ၊ ကလေးသူငယ်ရောဂါများဖြစ်သော (ဝက်သက်၊ ပါးချို့တောင်၊ ဂျာမန်ဝက်သက်၊ ပဲသီတာ၊ ကြက်ညာချောင်းဆိုး၊ ဆုံးဆုံးနာ၊ မေးခိုင်၊ ပိုလီယို) တို့မှ ကင်းဝေးစေရန် ၅ နှစ်နှင့် ၅ နှစ်အောက် ကလေးများ အတွက် ကာကွယ်ရေးအစီအစဉ် ပြုလုပ်ပေးရမည်။ အသရောင်အသားဝါဘီရောဂါအတွက်လည်း စဉ်းစားထည့်သွင်း ကာကွယ်ပေးရမည်။ ရောဂါထိမ်းချုပ်ရေးအစီအစဉ်တွင် ကူးစက်ရောဂါများဖြစ်သော ငှက်ဖျား၊ အဆုတ်နာ၊ အိတ်ချုံအိုင်း၊ အသရောင်အသားဝါဘီနှင့် အဗြားရောဂါများအတွက်လည်း ချမှတ်စီစဉ်ဆောင်ရွက် ပေးမည်။

၁-၆ ကျောင်းကျန်းမာရေး။ (School Health)

ကလေးသူငယ်များနှင့် ကျောင်းနေအသက်အရွယ်လူငယ်များအတွက် အာဟာရဖြည့်စွက်ပေးခြင်း၊ တကိုယ်ရေ ကျန်းမာရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေး၊ ကာကွယ်ဆေးထိုးနှင့်ခြင်း အစီအစဉ်များပါဝင်သော ကျောင်းကျန်းမာရေး စီမံချက်များကို ကော်သူးလေ ပညာရေးနှင့်ယဉ်ကျေးမှုမြောနနှင့် လက်တွဲပြီး ကျောင်းများတွင် ချမှတ်စီစဉ်ဆောင်ရွက် ပေးမည်။

၁-၇ မိသားစုံကျန်းမာရေး။ (Family Health)

မိသားစုံမိမိကိန်းတွင် လင်ပေါ်ကျားနှင့် နေ့စားသည် နှစ်ဘက်စလုံးမှ သဘောတူပါဝင်ရမည်။ နှစ်သိမ့်ဆွေးနွေး ခြင်းနှင့် ဆေးဝါးပစ္စည်းထောက်ပံ့ပေးခြင်းများသည် အစိုးရ၏ ဖွဲ့စည်းပုံ အခြေခံပဒေအရ ဖြစ်ရမည်။ လုပ်ပိုင်ခွင့် (လိုင်စင်) ရရှိထားသော ကျန်းမာရေးဝန်ထမ်းလုပ်သားများသာ မိသားစုံမိမိကိန်း ပြုလုပ်ပေးပိုင်ခွင့်ရှိသည်။

၁-၈ သက်ကြီးချယ်အိနှင့် မသန်မစွမ်း ကျန်းမာရေး။ (Elderly and Disabled Person Health)

သက်ကြီးချယ်အိနှင့် မသန်မစွမ်းများ သင့်လောက်သော ကျန်းမာရေးစောင့်ရှောက်မှုတိုးမြှေ့မြှေ့ရှိရေး အတွက် ကျန်းမာရေးအစီအစဉ်နှင့် အဆောက်အအုံများ [ဥပမာ- သက်ကြီးချယ်အိုးပေါ်၊ သက်ကြီးချယ်အိုးပေါ်၊ နာတာရှည် ဂေဟာများ (long term care)] ထားရှုမည်။

၁-၉ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး။ (Mental Health)

ရုပ်ပိုင်းဆိုင်ရာဖျားနာသူများ ကျန်းမာရေးပြုစုံစောင့်ရှောက်မှုခံစားရရှိသကဲ့သို့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ချို့တဲ့သူများ ပြုစုံစောင့်ရှောက်မှုတာသားတည်းရရှိနိုင်ရန် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးချို့တဲ့သူများအတွက် သီးသန့် အစီအစဉ် ပြုလုပ်ပေးမည်။

၁-၁၀ ဆေးဝါးထိမ်းသိမ်းကွင်ကဲမှု။ (Drug Administration)

အသုံးပြုသောဆေးနှင့်ဆေးပစ္စည်းများသည် စွမ်းရည်ပြည့်ဝခြင်း၊ အဆင့်မီခြင်းနှင့် အန္တရာယ်ကင်းရှင်းရေးအတွက် ဌာနမှ ထိန်းချုပ် လမ်းညွှန်ရှုဆောင်ပေးရမည်။ လုပ်ပိုင်ခွင့် (လိုင်စင်) ရရှိထားသော ကျွန်းမာရေးစီစဉ်ခွင့်ရှိသော လုပ်သားများ ညွှန်ကြား ခြင်းဖြင့်သာ လူနာများကို ပေးနိုင်သော ထိန်းချုပ် ထားသော ဆေးဝါးများ စရင်းကို သတ်မှတ်ထုတ်ပြန်ထားမည်။

၁-၁၁ တိုင်းရေးဆေး။ (Traditional Medicine)

တိုင်းရေးဆေးအတတ်ပညာနှင့် လုပ်ငန်းများကို အားပေး၊ တိုးချဲမြင့်တင်သွားပြီး ထိန်းသိမ်းသွားမည်။

၁-၁၂ ကျွန်းမာရေးဥပဒေသာ။ (Medical Ethics)

နိုင်ငံတကာ ဆေးဘက်ဆိုင်ရာကျင့်ဝတ် (International Medical ethic) နှင့်ကိုက်ညီသော ကျွန်းမာရေး အုပ်ချုပ် လမ်းညွှန်မှုကို ကျွန်းမာရေးဝန်ထမ်း (Health Providers) များနှင့် ကျွန်းမာရေး အဖွဲ့အစည်းများ လိုက်နာရန် ချမှတ်မည်။

၁-၁၃ ပုဂ္ဂလိက ကျွန်းမာရေး လုပ်ငန်း။ (Private Health institutions)

ဘာသာရေးအသင်း အဖွဲ့များ၊ လွှတ်လပ်သောအသင်းအဖွဲ့များနှင့် ပုဂ္ဂလိကဆေးရုံးဆေးခန်းများ (သို့) စောင့်ရှုဗ်ရေး အစီအစဉ်များ (သို့) ကျွန်းမာရေး အစီအစဉ်များ အကောင်အထည်ဖော်လိုသည့် နိုင်ငံခြား အကုအညီပေးအဖွဲ့များနှင့် ဖွံ့ဖြိုးရေး အသင်းအဖွဲ့များ၏ လုပ်ငန်းများသည် ကျွန်းမာရေးကယ်ဆယ်ရေးမူဝါဒနှင့် ကိုက်ညီရန် လုပ်ငန်းလမ်းညွှန် ပြင်ဆင်ရေးဆွဲမည်။

၁-၁၄ ငွေကြေးပုံးမှု။ (Funding)

ကျွန်းမာရေး စောင့်ရှုဗ်မှုလပ်ငန်းအစီအစဉ်များ ကြီးထားကျယ်ပြန်လာရေးနှင့် အဆင့်အတန်းမြင့်မားလာရေး အတွက် ငွေကြေးထောက်ပုံးမှု ဆက်လက်ပိုမိုရှုံးဖွံ့ဖြိုးသွားမည်။

၁-၁၅ ကျွန်းမာရေးဆိုင်ရာ စည်းမျဉ်းဥပဒေ၊ ဥပဒေပြဋ္ဌာန်းခြင်း။ (Laws and By-Laws)

ကျွန်းမာရေးနှင့် သက်ဆိုင်သော စည်းမျဉ်းဥပဒေ၊ ဥပဒေပြဋ္ဌာန်းခြင်း များကို လိုအပ်သလို ချမှတ်သွားမည်။

J။ ကယ်ဆယ်ရေး မူဝါဒ။ (Welfare Policy)

J-၁ သက်ကြီးရွယ်အိုနှင့် မသန်မစွမ်းများ မူလမ်းစဉ်။ (Seniors and Disabled Persons Policy)

သက်ကြီးရွယ်အိုနှင့် မသန်မစွမ်းများနှင့် အားနည်းသောသူများအတွက် အစီအစဉ်များ လိုအပ်သလို ပြဋ္ဌာန်း အစီအစဉ် ချမှတ်သွားမည်။

J-၂ ကိုယ်ဝန်ဆောင်၊ မွေးကင်းစနှင့် ခလေးများ။ (Seniors and Disabled Persons Policy)

ကိုယ်ဝန်ဆောင်၊ မွေးကင်းစနှင့် ခလေးများအတွက် အာဟာရရှိရေး၊ ကျွန်းမာရေး သဘောတရားခံယူရရှိရေး၊ ကျွန်းမာရေးနှင့် ကိုက်ညီသော ကိုယ်ဝန်ဆောင်ခြင်းနှင့် ကလေးသူငယ်ပြစ်ပျိုးထောင်ခြင်း အထူးအစီအစဉ်များကို ပြဋ္ဌာန်း အစီအစဉ် ချမှတ်သွားမည်။

J-၃ ပြည်တွင်းဌာနေ့များ။ (Internally Displaced Persons)

စီမံချက်များဖြစ်သော အကုအညီလမ်းရှာခြင်း၊ စားဝတ်နေရားကုည်ပုံးမှုံးခြင်း၊ သင့်လျော်သောကျွန်းမာရေး စောင့်ရှုဗ်ရေး စီစဉ်ပေးခြင်း၊ ကျွန်းမာရေးနှင့် ကိုက်ညီသော သန်ရှင်းသည့်နေထိုင်ရာနေရာများဖြစ်ရန် စောင့်ရှုဗ်စီစဉ်ပေးခြင်း၊ ထို့အတူ နိုင်ငံတကာမှ ငြင်းတို့၏အခြေအနေများကိုသိရှိနိုင်ရန်နှင့် လူအခွင့်အရေး ချိုးဖောက်မှုသတင်းများ ဖြန့်ဝေပေးခြင်းများသည် ပြည်တွင်းဌာနေ့များအတွက် စီစဉ်ပေးရမည်။

၃။ အကူအညီပေးရေး မူဝါဒ။ (Relief Policy)

၃-၁ အရေးပေါ်ကူညီရေးအစီအစဉ်။ (Emergency Relief Program)

သဘာဝဘေးကိုကြောင့်ဖြစ်စေ၊ စစ်ဘေးစစ်ဒဏ်နှင့်အကြမ်းဖက်ခံရမှုများကြောင့်ဖြစ်စေ၊ စီးပွားရေးနှင့် ဖွံ့ဖြိုးရေးစီမံကိန်းကြီးများ၏၊ အကြမ်းဖက်ခံရမှုကြောင့်ဖြစ်စေ၊ အခြားအကြောင်းအရာ တစ်တရာ့ကြောင့်ဖြစ်စေ၊ ဆင်းရဲ့ကြွန်းနှင့် ထွက်ပြီး ပုန်းရောင်ရသောလူထုဖြစ်ရှိလာလျှင် ငြင်းတို့အတွက် အရေးပေါ်ကူညီစောင့်ရှောက်မှုများ ရရှိရန် လုပ်ငန်းအစီအစဉ်များရေးဆွဲချမှတ် သွားရမည်။

၃-၂ မိမိသဘောဆန္ဒအရ မိမိနိုင်ငံသို့ပြန်သွားခြင်း၊ ပြန်လည်နေရာချထားရေးနှင့် မိမိအသွေးပြောနေရာနေရာတွင် ပြန်လည်ရောနေရာနေရာတွင် အစီအစဉ်။ (Voluntary Repatriation, Resettlement and Reintegration Program)။

- (က) ဒုတိယနိုင်ငံရှို့များမြှုံးဖြစ်စေ၊ ပြည်တွင်းဌာနမှုများဖြစ်စေ၊ တနေ့နေ့တရာ့ချိန်ချိန်တွင် မိမိတို့ဌာနသို့ ပြန်ရမည့် အစီအစဉ်များရှိလာလျှင် ငြင်းတို့၏ ကျေးဇားများကိုပြန်လည်ထူထောင်ရန်အတွက် သိက္ခာရှိသော လုံခြုံရေး၊ မိမိကိုယ်တိုင်မှုဆုံးဖြတ်သော၊ တန်းတူရေးအတွက် ခွဲခြားမှုမရှိသော အခွင့်အရေးများ ရှိရမည်။
- (ခ) ပြန်လည်နေရာချထားရေးတွင် ရင်ဆိုင်ရမည့်အကောင်အခဲများ၊ အသေးငယ်ဆုံးဖြစ်ရန်နှင့် လုံခြုံရေးအာမခံချက် အပြည့်အဝရရှိရန် ရှင်းလင်းပြီးအသေးစိတ်လုပ်ငန်းအစီအစဉ်ချမှတ်ရမည်။

၄။ ဖွံ့ဖြိုးရေး မူဝါဒ။ (Development Policy)

၄-၁ လူထုပြန်လည်ထူထောင်ရေးအစီအစဉ်။ (Community Rehabilitation Program)

ကျေးဇားပြန်လည်ထူထောင်ရေးနှင့် လူထုတို့၏ အနာဂတ်ဘဝအတွက် အစီအစဉ်များဖြစ်သော လူထုအခြေခံ အဆောက်အအုံများဖြစ်သော ဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေး၊ အသက်မွေးဝမ်းကြောင်းအတွက် လိုအပ်သောအရာများ၊ ကျေးဇားရေးနှင့်ပတ်ဝန်းကျင်သန်ရှင်းရေးများ စီစဉ်ပြုလုပ်သွားရမည်။

၄-၂ ဖွံ့ဖြိုးရေးဆိုင်ရာဥပဒေစည်းကမ်းများ။ (Rules for Development)

- ဖွံ့ဖြိုးရေးစီမံချက်များကို အောက်ပါစည်းမျဉ်းဥပဒေ (၄) ချက်အပေါ်အခြေခံ၍ လုပ်ဆောင်သွားရမည်။ ငြင်းတို့မှာ
- (၁) ဖွံ့ဖြိုးရေးစီမံချက်များကို ဒေသခံကျေးဇားလူထုမှ ပိုင်ဆိုင်ရမည်။
- (၂) ဒေသခံကျေးဇားလူထုမှ လက်ခံပူးပေါင်းဆောင်ရွက်သော ဖွံ့ဖြိုးရေးစီမံချက်ဖြစ်ရမည်။
- (၃) အနာဂတ်အတွက် ရေရှည်တည်တန်းဆိုင်မြှုပ်သော၊ သဘာဝအရင်းအမြစ်နှင့် ရုံးရာယဉ်ကျေးမှုများကို မဖျက်ဆီးသော ဖွံ့ဖြိုးရေးစီမံချက်ဖြစ်ရမည်။
- (၄) ကရင်လူထုအတွင်း ဘဝမြှင့်မားလာရေးအတွက် အမျိုးသမီးများအတွက် အခွင့်အရေး ဖန်တီး ပေးရမည်။ အထူးသဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် အမြင်သဘောထားတင်ပြခြင်းဖြစ်စေ၊ ဆုံးဖြတ်ချက်ချခြင်းများတွင်ဖြစ်စေ၊ အရည်အချင်းရှိလာရန် ရဲရင်းခြင်းရှိလာရန် အခွင့်အရေး ဖန်တီး ပေးရမည်။

၅။ မိတ်ဖက် ပူးပေါင်းလုပ်ဆောင်မှတ်။ (Partnership Policy)

မိမိတို့၏ ကျန်းမာရေးနှင့် ကယ်ဆယ်ရေးဌာနသည် ဆင်းရဲခြင်း၊ မတရားခြင်းနှင့် တန်းတူညီမှုမရှိခြင်းတို့ပတ်ပေါက်ရန် မိမိတို့၏ ရည်မှန်းချက်ပန်းတိုင်သို့အမြန်ရောက်ရှိရန် ပြည်တွင်းဖြစ်စေ၊ ပြည်ပမှဖြစ်စေ တို့မှလာသော အဖွဲ့အစည်းများ လာရောက် ပူးပေါင်း (ဂိုင်းဝန်း) အလုပ်လုပ်ရန် လမ်းဖွံ့ထားပါသည်။ အရေးပေါက်ဆယ်ရေးက လျှော့ဖြစ်စေ၊ ဖွံ့ဖြိုးရေးက လျှော့ဖြစ်စေ၊ လူမှုရေးနှင့် ကျန်းမာရေးလုပ်ငန်းများဖြစ်စေ တို့ကို လာရောက် ပူးပေါင်း (ဂိုင်းဝန်း) လုပ်ကိုင်လိုသော အဖွဲ့အစည်းအားလုံးသည် အောက်ပါရေးဆွဲထားသော မူလမ်းစဉ်တို့အပေါ်မှတ်ည်၍ လုပ်ကိုင်ကြရပါမည်။

၅-၁ လုပ်ငန်းအကောင်အထည်ဖော်ရန် သဘောထား

လူတစ်စုဖြစ်စေ၊ အဖွဲ့အစည်းတစ်ခုခုဖြစ်စေ ကျန်းမာရေးလုပ်ငန်း၊ ဖွံ့ဖြိုးရေး လုပ်ငန်း၊ လူမှုရေး လုပ်ငန်း နှင့် အရေးပေါ် လုပ်ငန်းတို့ကို လာရောက် ပူးပေါင်း (ဂိုင်းဝန်း) လုပ်ကိုင်လိုသော လုပ်ငန်းဖြစ်မြောက်အောင်မြင်စေရန်အပြင် ဒုက္ခရောက် နေသုများ၊ ဆိုးကျိုးခံစားရသုများ၊ ဂိုင်းပယ်ခြင်းခံရသုများ အကျိုးခံစားမှုတိက်ရှိက်ရရှိစေရန် တစ်ဖွဲ့နှင့်တစ်ဖွဲ့ မိမိတို့ အဖွဲ့အစည်း၏ ရည်မှန်း ချက်များကို မျှဝေအသိပေးကြရမည်။ ပူးပေါင်း (ဂိုင်းဝန်း) လုပ်ကိုင်ကြသော အဖွဲ့အစည်းအသိုးသိုး တို့သည် အခြားအဖွဲ့အစည်းတို့၏ လုပ်ငန်းတန်ဖိုးများကို လေးစားခြင်း၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့တို့၏ လုပ်ငန်းအရည်အသွေးနှင့် ပူးပေါင်း (ဂိုင်းဝန်း) လုပ်ကိုင်ရန် အတွက် ယူဆောင်လာသည် မတူခြားနားသော ဂိုင်ဆိုင်မှုများကို တန်ဖိုးထားခြင်း လေးစားခြင်းနှင့် တစ်ဖွဲ့နှင့်တစ်ဖွဲ့အကြား အမြဲပြုကြ ရမည်။

၅-၂ အပြန်အလာတန်ဖိုးထားခြင်းနှင့်လေးစားခြင်း

တစ်ဖွဲ့နှင့်တစ်ဖွဲ့ မတူခြားနားကို တန်ဖိုးထားခြင်း လေးစားခြင်းပြနိုင်ရန် ပူးပေါင်း (ဂိုင်းဝန်း) လုပ်ကိုင်ကြသော အဖွဲ့အစည်းများငြင်းတို့၏ ယဉ်ကျဉ်းမှုနှင့် လုပ်ငန်းအရည်အသွေးများကို မျှဝေနိုင်ကြရန် ကွင်းလုပ်ငန်းအဖွဲ့တစ်ခုခုကို ထူထောင်ရမည်။ အဖွဲ့အစည်းများ တစ်ဖွဲ့နှင့်တစ်ဖွဲ့တို့သည် အရေးကြီးသောအကြောင်း အရာများအပေါ် တစ်စုတစ်စည်းတည်း ပူးပေါင်း (ဂိုင်းဝန်း) လုပ်ကိုင်လိုကြသောစိတ်ဓါတ်နှင့် ကျားမတန်းတူထားသော၊ မတူညီသောအသားအရောင်များကို လေးစားသော စိတ်ဓါတ်၊ ဂိုင်းပယ်ခြင်းခံရသော ဆင်းရဲသားများနှင့် ဒုက္ခရောက်သူများ၊ အခြေခံလူအခွင့်အရေးများရရှိရန်နှင့် ငင်းတို့ကိုယ်တိုင် လူထုဖွံ့ဖြိုးရေးလုပ်ငန်းတွင် ဝင်ရောက်လုပ်ကိုင်နိုင်စေရမည်။

၅-၃ ဗွဲ့လင်းထင်သာခြင်းနှင့် တာဝန်ခံခြင်း

ပူးပေါင်း (ဂိုင်းဝန်း) ဝင်ရောက်လုပ်ကိုင်ကြသော အဖွဲ့အစည်းများအားလုံးတို့သည် ဆင်းရဲသားများ (သို့) စစ်ဆေးစစ်ဆေးစိန်းရ အတွက်တာဝန်ခံရမည်နှင့် ဤအဖွဲ့အစည်းများသည် ဒေသခံအဖွဲ့အစည်းများနှင့် ငွေပိုင်ရှင်များ (သူငွေးများ) နှင့်အစိုးရ အာဏာပိုင်များနှင့် ဆက်ဆံမှုပြုကြရမည်။ တစ်ချိန်တည်းတွင် ဤအဖွဲ့အစည်းများသည် ပူးပေါင်း (ဂိုင်းဝန်း) လုပ်ကိုင်မှုပြုကြရတွင် ငင်းတို့သည် မည်သည့်က လျှော့တို့တွင် မည်ကဲ့သို့ပတ်သက်နေကြသည်နှင့် ငင်းတို့သည် လူထု (သို့) လူစုတို့အတွက် မည်ကဲ့သို့တာဝန်ယူကြသည်ကို သေချာအောင်လုပ်ကြရပါမည်။ ဤအရာတို့သည် ပဋိပက္ခတို့ကို ရောင်ကျင်နိုင်ရန်အတွက် ဖြစ်သည်။

၅-၄ လုပ်ငန်းတွင် သဘောထားကြီးခြင်း

ရေတိအတွက် ဂိုင်းဝန်းလုပ်ကိုင်ကြခြင်းသည် သင့်တော်သည်ဟုဆိုနိုင်သော်လည်း လူလူချင်းစာနာသော လုပ်ငန်းများ၊ ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ အရေးပေါ် လုပ်ငန်းများ၊ ကျန်းမာရေး လုပ်ငန်းအစိုးအစဉ်များသည် ပူးပေါင်း (ဂိုင်းဝန်း) ချမှတ် လုပ်ကိုင်မှုသားလုပ်ငန်းများ၊ အရေးခံရသောဆန္ဒရှိသည့် အဖွဲ့အစည်းများဖြစ်စေ၊ ငွေကြေးအထောက်အပံ့ပေးဝေခဲ့သည့် အဖွဲ့အစည်းများ ဖြစ်စေ၊ စိတ်ရည်ရည်သဘောထားကြီးကြီးဖြင့် အတတ်နိုင်ဆုံး ရေရှည်အတွက် ပူးပေါင်း (ဂိုင်းဝန်း) လုပ်ငန်းအစိုးအစဉ် ချမှတ်ရပါမည်။